



BE HEALTHY. BE SAFE. BE READY.

တၢ်ရဲၣ်တၢ်ကျဲၤအံၤ  
ဘၣ်တၢ်ဆိၣ်ထွဲမၤစၢၤအီၤလၢ-

Minnesota State  
Fire Marshal



တၢ်ကရၢကရိၤလၢမၤသကိးတၢ်တဖၣ်-

Minnesota Department of Health  
Minnesota Safety Council  
Hennepin Regional Poison Center  
Spring Lake Park – Blaine –  
Mounds View Fire Department

နမ့ၢ်အဲၣ်ဒီးအါထီၣ်တၢ်ဂ့ၢ်တၢ်ကျိၤဘၣ်  
လးခၢ်ဘိၣ်ဂၢ်သဝံလၢအစုၣ်အၢဒီးတၢ်  
ဖူးပလီၢ် မ့ၣ်အူလုၢ်အလၢမ်န့ၣ် လဲၤန့ၣ်  
လီၤဘၣ်ဆူ [www.fire.state.mn.us](http://www.fire.state.mn.us)  
န့ၣ်တက့ၢ်.

နမ့ၢ်အဲၣ်ဒီးန့ၣ် DVDဘၣ်လးတၢ်ရဲၣ်တၢ်  
ကျဲၤအံၤန့ၣ်ကွဲးဆုၢ်ဘၣ် e-mail ဆူ-  
[Rebecca.White@state.mn.us](mailto:Rebecca.White@state.mn.us)  
န့ၣ်တက့ၢ်.

နမ့ၢ်အဲၣ်ဒီးအါထီၣ်တၢ်ဂ့ၢ်တၢ်ကျိၤဘၣ်လး  
ECHOအတၢ်ရဲၣ်တၢ်ကျဲၤန့ၣ်ဆဲးကျိးဘၣ်ဒီး-  
Lillian McDonald, Executive Director  
c/o Association of Minnesota Counties  
125 Charles Avenue, Saint Paul, MN 55103  
651-789-4342  
[info@echominnesota.org](mailto:info@echominnesota.org)  
[www.echominnesota.org](http://www.echominnesota.org)

# ခၢ်ဘိၣ်ဂၢ်သဝံလၢအစုၣ်အၢဒီးတၢ်ဖူးပလီၢ် မ့ၣ်အူလုၢ်အလၢမ်

အဝဲသ့ၣ်ဒီးသဒၢဝဲဒၣ်တၢ်အါကတၢ်မ့ၢ်မနုၤလဲၣ်

တၢ်လၢအရူၤဒိၣ်န့ၣ်ဒီး နၢဒီးနပှၤဟံၣ်ဖိယိဖိလၢ ကပူၤဖျဲးဒီးတၢ်ဘၣ်ယိၣ်န့ၣ်  
တအိၣ်ဘၣ်နီတမံၤဘၣ်. လၢတၢ်န့ၢ်အယိ အဝဲအံၤမ့ၢ်တၢ်အရူၤဒိၣ်လီၤဆီလၢ  
နဟံၣ်ကအိၣ်ဒီးတၢ်ပူၤဖျဲးလၢတၢ်ဘၣ်ယိၣ်တသ့ဖဲအသ့န့ၣ်လီၤ.

ECHO (ဂ့ၢ်ဂီၢ်အူ, ပှၤတဝၢဒီးတၢ်အိၣ်ဆူၣ်အိၣ်ချ့ အတၢ်မၤစၢၤ) အံၤပၢ်ကဖၢ  
လၢသးလၢ ကဘိးဘၣ်ရၢလီၤဝဲဒၣ်အကွဲၤဟူဖျါ TV အတၢ်ရဲၣ်တၢ်ကျဲၤ လီၤဆီ  
ဘၣ်လး နဟံၣ်ကပူၤဖျဲးလၢ မ့ၣ်အူဖၣ်ဆါ ဒီးခၢ်ဘိၣ်ဂၢ်သဝံလၢ အစုၣ်အၢအံၤ  
အဂီၢ်န့ၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲၤအဝဲအံၤ ကဘၣ်တၢ်ဘိးဘၣ်ရၢလီၤအီၤလၢ ကျိၣ်  
ယိးကျိၣ်လၢ *tpt*'s ဝဲၣ်န့ၣ်စိထၣ်တၢ်ကစီၣ်သန့န့ၣ်ဖဲ-

## လၢအဖြူ (၃) သီ Sunday မ့ၢ်ဖဲန့ၣ်

Hmong (မိကျိၣ်)	ဟါဒီ ၇:၀၀ နၣ်ရံၣ်
Somali (စီမၤလံကျိၣ်)	ဟါဒီ ၇:၂၀ နၣ်ရံၣ်
Karen (ကညီကျိၣ်)	ဟါဒီ ၇:၄၀ နၣ်ရံၣ်.

## လၢအဖြူ (၁၀) သီ Sunday မ့ၢ်ဖဲန့ၣ်

Lao (လၢအီၤကျိၣ်)	ဟါဒီ ၇:၀၀ နၣ်ရံၣ်
Khmer (ခၢၣ်မၤကျိၣ်)	ဟါဒီ ၇:၂၀ နၣ်ရံၣ်
Vietnamese (ဘံၤရဲးနၢမံးကျိၣ်)	ဟါဒီ ၇:၄၀ နၣ်ရံၣ်

## လၢအဖြူ (၁၇) သီ Sunday မ့ၢ်ဖဲန့ၣ်

Spanish (စဝဲနံးရံကျိၣ်)	ဟါဒီ ၇:၀၀ နၣ်ရံၣ်
English (အဲးကလံးကျိၣ်)	ဟါဒီ ၇:၃၀ နၣ်ရံၣ်

တၢ်ရဲၣ်တၢ်ကျဲၤအဝဲအံၤဖူးသ့ထီၣ်ဘၣ်ထီၣ် ပှၤကွၢ်တၢ်ဖိတဖၣ် ဒီဖျိတၢ်အပတီၢ်  
ယိယိဖိတဖၣ်လၢ အဝဲသ့ၣ်ကသ့ဟံးန့ၢ်ဒီး ဒီးသဒၢအဟံၣ်အယိလၢ ကထီၣ်ဒါဝဲ  
ဒၣ်တၢ်ခံမံၤလၢ အမၤသံပှၤသးသမူသ့ လၢအမ့ၢ် ခၢ်ဘိၣ်ဂၢ်သဝံလၢအစုၣ်အၢ  
ဒီးတၢ်အစုၣ်အပျါအလုၢ်လၢအမၤသကိးတၢ်ဒီးမ့ၣ်အူန့ၣ်လီၤ.

တၢ်ရဲၣ်တၢ်ကျဲၤလၢအမ့ၢ် , ခၢ်ဘိၣ်ဂၢ်သဝံလၢအစုၣ်အၢဒီး တၢ်ဖူးပလီၢ်မ့ၣ်အူ  
လုၢ်အလၢမ်အံၤအိၣ်စ့ၢ်ကိးဒီးတၢ်ရဲၣ်တၢ်ကျဲၤလၢ ပှၤနီတဟူတၢ်ဒီး ပှၤလၢ  
အိၣ်ဒီးတၢ်ကိတၢ်ခဲလၢကနီဟူတၢ်သ့ၣ်တဖၣ်အဂီၢ်, တၢ် ကွဲးဖျါထီၣ်န့ၣ်အိပ  
ညီလၢအဲးကလံးကျိၣ်လၢကျိၣ်ယိးကျိၣ်လၢအဂီၢ်ဖဲ [www.echominnesota.org](http://www.echominnesota.org)  
န့ၣ်လီၤ.

